



ADRA

Mingalain

မင်္ဂလာပါ

I26 | MAY 22



စောသိန်းစိုး၏ ဇာတ်ကြောင်း

သန့်စင်ဘေးကင်းဆောင်ရွက်ရန် ရပ်ရွာအား ကျန်းမာသော လူနေမှုဘဝပုံစံကို ပံ့ပိုးပေးသည်

ဆောင်းပါး
မျက်နှာဖုံးဓာတ်ပုံ
အယ်ဒီတာအဖွဲ့

ဆောင်းပါး
သတင်းစကား

သတင်းစကား
မီဒီယာမှ
ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း

ကျွန်ုပ်တို့ဝန်ထမ်းများနှင့် တွေ့ဆုံခြင်း
ယခုလ ဓာတ်ပုံကဏ္ဍ

နောက်ဆုံးရ စီမံကိန်းအချက်အလက်များ

အလုပ်ခေါ်စာများ/ တင်ဒါခေါ်ယူမှုများ
ကျွန်ုပ်တို့ကို ဆက်သွယ်ရန်

အယ်ဒီတာအဖွဲ့



မျက်နှာဖုံးဓာတ်ပုံ
ယခုလအတွက် မျက်နှာဖုံးဓာတ်ပုံ
မှာ Unicef Emergency WASH
စီမံကိန်းမှ အကျိုးခံစားခွင့်ရှိသူ
စောသိန်းစိုးပင် ဖြစ်ပါသည်။
Photo: © 2022 ADRA
Myanmar | Aung Cho Min

အယ်ဒီတာ/ ဘာသာပြန်
Pyae Phyto Lin

ပံ့ပိုးအားပြည့်ပေးသူများ
Nang Nom Hsaing, Saw Dawait,
Htet Htet Shein, Htay Htay Myint,
Naw Htoo Eh Wah, May Thagyan Soe,
David Cung Lan Thang, Moe July Aung,
Aung Cho Min.

ကြီးကြပ်မှုအယ်ဒီတာ
Vitalie Zegera

ထုတ်ဝေသူ
ADRA Myanmar



‘မင်္ဂလာဒုံ’ သည် ADRA Myanmar ၏ သတင်းလွှာဖြစ်ပြီး ၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ပြန်လည်
မိတ်ဆက်ထုတ်ဝေခြင်းဖြစ်ပါသည်။ ယင်းသတင်းလွှာပါဓာတ်ပုံများနှင့် အကြောင်းအရာများသည် ADRA
Myanmar ၏ မူပိုင်လည်းဖြစ်ပါသည်။

ဆောင်းပါး



သန့်စင်ဘေးကင်းသောရေသည် ရပ်ရွာအား ကျန်းမာသော လူနေမှုဘဝပုံစံကို ပံ့ပိုးပေးသည်

ကိုစောသိန်းစိုးသည် အသက် ၂၉ နှစ်ရှိပြီဖြစ်ပြီး ကရင်ပြည်နယ်တွင် Unicef မှ ပံ့ပိုးကူညီထားသည့် စီမံကိန်းမှ အကျိုးခံစားခွင့်ရသော IDP များ
အနက်မှ တစ်ဦးပင်လည်းဖြစ်သည်။ ယင်းဒုက္ခသည်စခန်းတွင် ဇနီးနှင့်သားတို့နှင့်အတူ နေထိုင်နေခြင်းလည်းဖြစ်သည်။ လွန်ခဲ့သော ၂၀၁၆ ခု
နှစ်က ၎င်းတို့၏ရွာပတ်ဝန်းကျင်တွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး ဆက်လက်နေထိုင်ရန် လုံခြုံမှုမရှိတော့ဟု ခံစားလာရသဖြင့် မြိုင်ကြီးမြို့နယ်ရှိ

စစ်ရှောင်ဒုက္ခသည်စခန်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ ရွာတွင် နေထိုင်စဉ် ဝင်ငွေအတွက် ကွမ်းရွက်ရောင်းချပြီး လက်ရှိစခန်းတွင်လည်း မော်တော်ဆိုင်ကယ်တက္ကစီ မောင်းနှင်ကာ အိမ်တွင်ကုန်စုံဆိုင်ငယ်တစ်ခု ဖွင့်လှစ်၍ မိသားစုအတွက် ဝင်ငွေကိုရှာဖွေခဲ့သည်။

“ ရေနဲ့ပတ်သက်တဲ့ ကျန်းမာရေးပြဿနာတွေ ဒီမှာကြုံရလေ့ရှိတယ်။ တူးထားတဲ့ရေက သောက်သုံးဖို့ မသန့်ရှင်းတာကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်တာလို့ ယူဆရပါတယ်။ ဝမ်းပျက်ရင် ဆေးရုံသွားရတယ်။ ဒီတော့ငွေကုန်ကြေးကျလည်း များပါတယ်” ဟု သူက ပြောဆိုသည်။

များမကြာမီတွင် Unicef Emergency WASH စီမံကိန်းသည် ၎င်းတို့၏ဒေသသို့ရောက်ရှိလာပြီး ရပ်ရွာကျန်းမာရေးကို တိုးတက်ကောင်းမွန်လာ စေရန် ရေနှင့် သန့်ရှင်းရေးအထောက်အကူပြု ပစ္စည်းများကို ပံ့ပိုးပေးခဲ့သည်။ စီမံကိန်းသည် ကရင်ပြည်နယ်အတွင်း လိုအပ်လျက်ရှိသောဒေသ အချို့ကို အဓိကထား၍ အကူအညီပေးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းလည်းဖြစ်သည်။

စီမံကိန်းသည် အခြေခံအဆောက်အအုံလုပ်ငန်းများ၏ ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုများကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ရန် ရည်ရွယ်ပြီး အထူးသဖြင့် ရေနှင့် သန့်ရှင်းရေးကဏ္ဍတို့ကို ဦးတည်ထားလုပ်ဆောင်ပေးခြင်းလည်းဖြစ်သည်။

ယင်းအထောက်အပံ့များသည် ဆင်းရဲနွမ်းပါးသော အိမ်ထောင်စုများ အထူးသဖြင့် ပဋိပက္ခဖြစ်ပွားရာ ဒေသများတွင် မိခင်နှင့်ကလေး ကျန်းမာရေးကို မြှင့်တင်ပေးနိုင်သည်လည်းဖြစ်သည်။ ရပ်ရွာလူထုသည် WASH ထောက်ပံ့ရေးနှင့် NFI ဖြန့်ဖြူးရေးလုပ်ငန်းများ၏ တစ်စိတ် တစ်ပိုင်းအနေဖြင့် ရေသန့်စင်စက်များကို လက်ခံရရှိပြီး စောသိန်းစိုးတို့ မိသားစုသည်လည်း အကျိုးခံစားခွင့်များထဲမှ တစ်ဦးဖြစ်လာခြင်း ဖြစ်သည်။

“ရေသန့်စက်က လူငါးယောက် တစ်နေ့ကို ရေလုံလောက်အောင် ထုတ်ပေးနိုင်ပါတယ်။” ကိုစောသိန်းစိုးက ရှင်းပြပြောဆိုသည်။

စီမံကိန်းအနေဖြင့်လည်း မိုးရာသီရေညစ်ညမ်းနေချိန်တွင် အသုံးပြုရန်အတွက် ရေဆိုးသန့်စင်ဆေးမှုန့်များနှင့် ရေသန့်စင်ဆေးပြားများကိုလည်း ဖြန့်ဝေပေးခဲ့သည်။ Unicef Emergency WASH စီမံကိန်းသည်လည်း ရပ်ရွာလူထုအား ကျန်းမာသောလူနေမှုဘဝပုံစံဖြစ်လာစေရန် ကူညီပံ့ပိုးပေး နိုင်ခဲ့ပြီး ကိုစောသိန်းစိုးတို့မိသားစုအနေဖြင့်လည်း ယခုအခါတွင် ကျန်းမာရေးကောင်းမွန်လာရသည့်အတွက် ပျော်ရွှင်ဝမ်းမြောက်လျက်ရှိသည်။

“ အခုဆို ရေသန့်စက်ကနေ ရေကိုဘေးကင်းစွာ သောက်သုံးနိုင်ပြီမို့ ရောဂါတွေကိုလည်း ကာကွယ်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ အလှူရှင်နဲ့ ADRA ကို ကျေးဇူးတင်ပါတယ်



သတင်းစကား

တရားမျှတမှု

“တရားမျှတမှု” ဟူသော စကားလုံးသည် လက်တင်စကား “institia” (တရားမျှတမှု သာတူညီမျှမှု) မှ ဆင်းသက်လာပါသည်။ တရားမျှတခြင်းသည် လူတစ်ဦးအား တရားမျှတ သော လုပ်ရပ်နှင့် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နိုင်စေသည့် အလေ့အထတစ်ခုဖြစ်သည်။ လူတိုင်းကို တသမတ်တည်း ဆက်ဆံပြီး လူတွေကို လွတ်လပ်မှုနဲ့ အခွင့်အရေးတွေကို ပေးဆောင်တဲ့ အတွေးအခေါ်တွေကို သေချာပေါက် ပါဝင်စေရမည်ဖြစ်ပါသည်။

သမ္မာကျမ်းစာအရ ၊ တရားဟောရာကျမ်း 16:19 “သင်သည် တရားလမ်းမှ မလွဲရ။ လူမျက်နှာကို မထောက်ရ။ တံစိုးကို မစားရ။ တံစိုးသည် ပညာရှိမျက်စိကို ကွယ်စေတတ်၏။ ဖြောင့်မတ်သောသူ၏စကားကို ကောက်စေတတ်၏။”

တခါတရံ လူ များ သည် အတိတ်၌လည်းကောင်း၊ ပစ္စုပ္ပန်ခေတ်၌လည်းကောင်း လာဘ်ယူ တတ်ကြသည်။ သမ္မာကျမ်းစာက ကျွန်ုပ်တို့အား လာဘ်မယူရန် သွန်သင်ထား ပါ သည် အ ဘယ်ကြောင့် ဆိုသော ၎င်း သည် ပညာရှိများ၏ မျက်လုံးများကို ကန်းစေပြီး ဖြောင့်မတ် သူ၏စကားကို လှည့်စားသောကြောင့်ဖြစ်သည်။

မိက္ခာ 6:8 တွင် “အချင်းလူ၊ ကောင်းသောလမ်းကို ပြတော်မူပြီ။ တရားသဖြင့် ပြုခြင်း၊ ကရုဏာကို နှစ်သက်ခြင်း၊ သင်၏ ဘုရားသခင်ရှေ့တော်၌ နှိမ့်ချသော စိတ်နှင့် ကျင့်နေခြင်းမှတစ်ပါး အဘယ်ပူဇော်သက္ကာကို ထာဝရဘုရားတောင်း တော်မူသနည်း။”

တရားမျှတခြင်းအလုပ်ကို ကျင့်ဆောင်ရန် အမြဲတမ်းမလွယ်ကူသော်လည်း၊ မိက္ခာ ၆:၈ က ကျွန်ုပ်တို့အား သတိပေးထားသကဲ့သို့၊ ကျွန်ုပ်တို့အားလုံး ၎င်းကို လုပ်ဆောင်ရန် ဖိတ်ခေါ်ခံရခြင်း ဖြစ်ပေသည်။ ကျွန်ုပ်တို့သည် အားလုံးကို တန်းတူရည်တူဆက်ဆံပြီး မည်သူတစ်ဦးတစ်ယောက်ကိုမျှ မခွဲခြားဘဲ၊ ဆင်းရဲနွမ်းပါးသူ၊ အားနည်းသူများနှင့် စွမ်းအားမဲ့သူများအတွက် အထူးကရုဏာရမည် ဖြစ်ပါသည်။ ADRA ဝန်ထမ်းများသည် “တရားမျှတမှုဖော်ဆောင်ရန် တာဝန်ရှိပါသည်။” “တရားမျှတမှု” ဟူသောစကားလုံးသည် ADRA ၏ဆောင်ပုဒ်တစ်ခုဖြစ်သောကြောင့် ကျွန်ုပ်တို့အားလုံး မကောင်းမှုကို ရင်ဆိုင်ရန်၊ ထိခိုက်လွယ်သူများကို ပြုစုစောင့်ရှောက်ရန်၊ အမှားမလုပ်မိစေရန် ကျွန်ုပ်တို့အားလုံးခေါ် ဆောင်ခံရခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့၏အခွင့်အရေးမှာ သမ္မာကျမ်းစာရှုထောင့်နှင့် အညီ တရားမျှတမှုဆိုင်ရာများကို ဆွေးနွေးပြီး အသက်ရှင်နေထိုင်နိုင်သည့် ပတ်ဝန်းကျင် တစ်ခုကို ဖန်တီးရန်ဖြစ်ပါသည်။ ဘုရားသခင်သည် ကျွန်ုပ်တို့၏အသိုင်းအဝိုင်းနှင့် ထိတွေ့ဆက်ဆံမှုကို မျှော်လင့်ထားပြီး၊ သူ၏လူများအနေနှင့် ကျွန်ုပ်တို့တွင် ကရုဏာ၊ သမာဓိနှင့် ပြည့်စုံရန်နှင့် ပြောရေးဆိုခွင့်မရှိသူများအတွက် ခိုင်မာသော ရပ်တည်ပေးမှုအသံရှိရန် ကျွန်ုပ်တို့တွင် တာဝန်ရှိပါသည်။ ကျွန်ုပ်တို့၏နေ့စဉ်ဘဝတွင် “တရားမျှတမှု” ကိုကျင့်သုံးကြပါစို့။

Saw Perry Sein | Associate Finance Director, ADRA Myanmar








www.adramyanmar.org



PHYTO WAI HEIN

Network & Computer Administrator | Yangon Head Office

- Q1 ဘာလူမျိုး / ဘယ်နိုင်ငံသားပါလဲ။
ဗမာ / မြန်မာလူမျိုးပါ။
- Q2 အကြိုက်ဆုံးအစားအစာက ဘာပါလဲ။
Shawarma
- Q3 အကြိုက်ဆုံးအရောင်က ဘာအရောင်ပါလဲ။
အဖြူရောင်ပါ။
- Q4 ပျော်ရွှင်ဖို့အတွက် ဘာကိုလုပ်ရတာ အကြိုက်ဆုံးလဲ။
ဘောလုံးကန်ရတာပါ။

Q5 ဘယ်နေရာဒေသ ဒါမှမဟုတ် ဘယ်နိုင်ငံကို သွားလည်ချင်ပါသလဲ။

Turkey

Q6 ကိုယ့်ကိုယ်ကိုယ် စကားလုံးတစ်လုံးတည်းနဲ့ ဘယ်လိုအဓိပ္ပာယ် ဖွင့်ချင်လဲ။

Genuine & optimistic

Q7 ADRA ကိုဘယ်တုန်းက စတင်ဝင်ရောက်ခဲ့တာပါလဲ။

ဇန်နဝါရီ ၂၀၂၀

Q8 ADRA မှာ အလုပ်လုပ်ရတာ ဘာကြောင့်ကြိုက်နှစ်သက်ပါသလဲ။

(လူသားချင်းဆိုင်ရာ အကျိုးပြုရန်) ရည်ရွယ်ချက်ကြောင့် ကြိုက်နှစ်သက်ပါတယ်။

ယခုလအတွက်

ဓာတ်ပုံ



မေလ

ဓာတ်ပုံရိုက်ကူးသူအမည်

Aung Phyoo Oo, Civil Engineer, SEAQE2/ MoFA3

ဓာတ်ပုံ၏အကြောင်း

ADRA ၏ ပညာရေးဆိုင်ရာ အထောက်အပံ့ပေးရေးစီမံကိန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ကရင်ပြည်နယ်အတွင်း ကျောင်းများ စတင်ဖွင့်လှစ်သည့်နေ့တွင် ACS ကျောင်းတစ်ကျောင်း၌ တက်ရောက်နေသည့် ကလေးငယ်များကို တွေ့ရစဉ်။

နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



VESI

ယခုလတွင် LIFT မှ ရန်ပုံငွေထောက်ပံ့ထားပြီး မိတ်ဖက် AVSI နှင့် FRC တို့နှင့် အတူပူးပေါင်း ဆောင်ရွက်နေသော VESI စီမံကိန်းသည် အောက်ပါလုပ်ငန်းများကို ပြီးမြောက်ခဲ့ပါသည်။

၁။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးနှင့် ကွတ်ခိုင်မြို့ရှိ VESI စီမံကိန်းနယ်မြေများသို့ အလှူရှင်အဖွဲ့သည် သွားရောက်လေ့လာခဲ့ပါသည်။ အလှူရှင်အဖွဲ့သည် စီမံကိန်းအဖွဲ့နှင့် တွေ့ဆုံ၍ အသက်မွေးဝမ်းကျောင်း ရက်တိုသင်တန်းများမှ သင်တန်းဆရာများအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ထို့နောက် အလှူရှင်အဖွဲ့သည် သင်တန်းသားများ၏ ထုတ်ကုန်ပစ္စည်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

၂။ အသက်မွေးဝမ်းကျောင်းပညာ ရက်တိုသင်တန်းများ (မော်တော်ဆိုင်ကယ်ပြုပြင်ခြင်း၊ အခြေခံစက်ချုပ်ခြင်းနှင့် အခြေခံကွန်ပျူတာ) မှ ကျောင်းသားကျောင်းသူ ၁၆၀ ဦးအတွက် ငွေပေးချေမှုကို ပံ့ပိုးပေးခဲ့ပါသည်။

၃။ ကျောင်းသားများ၏ သင်ကြားမှုနှင့် သင်ယူမှု အခြေအနေများကို စောင့်ကြည့်လေ့လာခဲ့ပါသည်။

BRIGHT

ယခုလတွင် Global Affairs Canada နှင့် ADRA Canada တို့က ရန်ပုံငွေထောက်ပံ့ပေးထားသော BRIGHT စီမံကိန်းသည် အောက်ပါလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။

၁။ အမျိုးသမီးခေါင်းဆောင်မှု သင်တန်းကို ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် မိတ်ဖက်အဖွဲ့အစည်း KNOW မှ ပို့ချပေးခဲ့ပါသည်။ အမျိုးသမီးနှင့် မိန်းကလေးငယ်စုစုပေါင်း ၆၀ ဦးသည် သက်ဆိုင်ရာသင်တန်းတို့တွင် ၃ ရက်တာ တက်ကြွစွာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

၂။ ကျေးရွာအဆင့် ညှိနှိုင်းအစည်းအဝေးများကို မေလ ၁၁ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ ကွတ်ခိုင်နှင့် နမ့်တူမြို့နယ်တို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားနှစ်ခုသို့ စုစုပေါင်း လူ(၁၀၀)ခန့် တက်ရောက်ခဲ့သည်။





MOFA

ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ADRA Japan မှ ရန်ပုံငွေထောက်ပံ့ပေးထားသော MOFA စီမံကိန်းသည် အောက်ပါလုပ်ငန်းများကို ပြီးမြောက်ခဲ့သည်။

စာသင်ကျောင်း ဆောက်လုပ်မှု လုပ်ငန်းစဉ်မှာ ၄၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည်။ စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာတွင်လည်း ကျောင်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို မေလ အတွင်း ပြုလုပ်ခဲ့သည်။

ထို့ပြင် ကျန်းမာရေးအသိပညာပေးမှု တစ်စိတ် တစ်ပိုင်းအနေဖြင့် ကျောင်းသားများနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဗဟုသုတများကို မျှဝေခဲ့သည်။ စီမံကိန်းအနေဖြင့် လှိုင်းဘွဲ့ မြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာတွင် အဓိက ဆောင်ရွက်မည်ဖြစ်သည်။

စီမံကိန်းအနေဖြင့် စာသင်ကျောင်း အဆောက်အအုံများ၊ ကျောင်းသုံးပရိဘောဂများ၊ ကျောင်းသုံးပစ္စည်းများနှင့် တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုင်ရာ အသိပညာပေးသင်တန်းများ ကို ပံ့ပိုးပေးခဲ့သည်။




SEAQE2

ယခုလတွင်၊ Norad နှင့် ADRA နော်ဝေးမှ ရန်ပုံငွေထောက်ပံ့ပေးထားသော SEAQE2 စီမံကိန်းသည် အောက်ပါလုပ်ငန်းများကို ပြီးမြောက်ခဲ့သည်။

၁။ ၂၀၂၂ ခုနှစ်၏ ပထမဆုံးအကြိမ် NFEဆရာ ဖြစ်သင်တန်းကို အွန်လိုင်း Zoom မှ တစ်ဆင့် မေလ ၂၆ ရက်နေ့မှ ၂၇ ရက်နေ့အထိ SEAQE2 စီမံကိန်းဝန်ထမ်းများမှ စီစဉ်ဆောင်ရွက် ခဲ့သည်။ ယင်းတွင် 21st Century Skills (5 C's)၊ Eight Roles of Teachers for Effective Teaching-Learning 7 Essential Mindsets for 21st Century Teachers နှင့် Introduction to Violence Free School.

၂။ ACS စာသင်ကျောင်းနှစ်ကျောင်းဖြစ်သော ကဒါနှင့် ထီးမူးထကျောင်းတို့အား ပြုပြင်မွမ်းမံခြင်း လုပ်ငန်းမှာလည်း ပြီးစီးလုနီးပါးဖြစ်ပြီး ကာဒါ၊ မြမတီခီးနှင့် ထီးမူးသံကျောင်းတို့ အတွက် သန့်စင်ခန်းများ ဆောက်လုပ်ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်ခဲ့သည်။



နောက်ဆုံးရ စီမံကိန်း အချက်အလက်များ



ELACAP

USAID မှ ရန်ပုံငွေပံ့ပိုးပေးထားပြီး မိတ်ဖက် CIDKP နှင့် ပူးပေါင်းဆောင်ရွက်နေသော ELACAP စီမံကိန်းသည် ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် IEC အသိပညာပေး လှုပ်ရှားမှုများကို ပြုလုပ်ခဲ့သည်။

ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အလေ့အကျင့်များ မြှင့်တင်ရန်နှင့် ကျန်းမာရေး အသိပညာပေး လှုပ်ရှားမှုများကို ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ အိမ်ထောင်စု ၁၄၆ စုတွင် ပြုလုပ်ခဲ့ပြီး IEC ကမ်ပိန်းနှင့် ရေနှင့် သန့်ရှင်းရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို လှိုင်းဘွဲ့နှင့် ကော့ကရိတ်မြို့နယ်ရှိ အိမ်ထောင်စု ၂၃၀၀ ထံသို့ လည်း ဖြန့်ဝေပေးခဲ့သည်။




SHAPE

MFAT နှင့် ADRA New Zealand မှ ရန်ပုံငွေ ထောက်ပံ့ပေးထားသော SHAPE စီမံကိန်း သည် အောက်ပါလုပ်ငန်းများကို ပြီးမြောက်ခဲ့ ပါသည်။

စီမံကိန်းအဓိကဆောင်ရွက်မည့် ကျေးရွာ ၁၂ ရွာရှိ အိမ်ထောင်စု ၆၀ အား အိမ်တွင်းသီးနှံ စိုက်ပျိုးရေး သွင်းအားစုပစ္စည်းများကို ဖြန့်ဝေပေးခဲ့သည်။ ယင်းပံ့ပိုးပေးမှုသည် စီမံကိန်းဆောင်ရွက်မည့်ကျေးရွာများ၏ ထိခိုက်လွယ်ဆုံးသူများအား အိမ်တွင်းသီးနှံ စိုက်ပျိုးရေး သင်တန်းများမှတစ်ဆင့် မိသားစု များ၏ အာဟာရနှုန်းများ တိုးတက်စေရန်၊ ကောက်ပဲသီးနှံများအတွက် မျိုးစေ့နှင့် ရေပိုက် များနှင့် ပလတ်စတစ်ပိုက်များကဲ့သို့သော သက်ဆိုင်ရာပစ္စည်းများကို ပံ့ပိုးပေးခြင်းဖြင့် အိမ်တွင်းသီးနှံစိုက်ခင်းများကို ထူထောင်နိုင် ရန် ရည်ရွယ်ခြင်းဖြစ်သည်။

စီမံကိန်းအနေဖြင့် အမျိုးသမီးဦးဆောင်သော အိမ်ထောင်စုများ၊ မသန်စွမ်းသူများ၊ ချို့တဲ့ သော အိမ်ထောင်စုများနှင့် ထိခိုက်လွယ်သော အိမ်ထောင်စုများစသည့် အိမ်ထောင်စုပေါင်း ၆၀ ကို ဦးစားပေးရွေးချယ်ဆောင်ရွက်ခဲ့သည်။





နောက်ဆုံးရ စီမံကိန်း
အချက်အလက်များ



Unicef Emergency WASH

UNICEF မှ ရန်ပုံငွေထောက်ပံ့ထားသော UNICEF Emergency WASH စီမံကိန်းသည် WASH ထောက်ပံ့မှုနှင့် WASH NFI များ၏ အသုံးဝင်မှု၊ စီမံကိန်းအကျိုးခံစားခွင့်ရှိသူများ၏ ကျေနပ်မှုအဆင့်တို့ကို သိရှိနိုင်ရန် စီမံကိန်းဆောင်ရွက်သည့် ကျေးရွာများတွင် (Post Distribution Monitoring) အကြံဆန်းစစ်မှုကို ပြုလုပ်ခဲ့သည်။

စီမံကိန်းအနေဖြင့်လည်း PDM ဒေတာစုဆောင်းသည့် စေတနာ့ဝန်ထမ်းများအတွက် မိုဘိုင်းလ် ဒေတာစုဆောင်းခြင်း သင်တန်းများကို ပြုလုပ်ပေးခဲ့သည်။ စေတနာ့ဝန်ထမ်း စုစုပေါင်း ၃၇ ဦး (အမျိုးသား ၁၈ ဦးနှင့် အမျိုးသမီး ၁၉ ဦး) ကို လေ့ကျင့်သင်ကြားပေးခဲ့ပြီး မိုဘိုင်းလ်ဖုန်းအသုံးပြု၍ PDM ဒေတာစုဆောင်းခြင်းဆိုင်ရာ အတွေ့အကြုံများကို ရရှိစေခဲ့သည်။ မြိုင်ကြီးပူ အထူးဒေသနှင့် လှိုင်းဘွဲ့မြို့နယ်ရှိ ကျေးရွာ ၂၇ ရွာ၊ ကော့ကရိတ်မြို့နယ်တွင် ၆ ရွာနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာ ၂ ရွာတို့တွင် အချက်အလက်များကို ကောက်ယူခဲ့ခြင်း ဖြစ်သည်။

Post Distribution Monitoring (PDM) အတွက် နမူနာအိမ်ထောင်စု ၁၀၁၉ စု (အကျိုးခံစားခွင့်ရှိသူ၏ ၂၀ ရာခိုင်နှုန်း) ကို စုဆောင်းခဲ့သည်။



အလုပ်ခေါ်စာများနှင့်
တင်ဒါခေါ်ယူမှုများ

အောက်ဖော်ပြပါရာထူးများနှင့် ပတ်သက်၍ မည်သို့လျှောက်ထားရမည်ကို
အသေးစိတ်သိရှိနိုင်ရန် www.adramyanmar.org/jobs တွင်
ဝင်ရောက်လေ့လာနိုင်ပါသည်။ Facebook မှတစ်ဆင့် ပေးပို့လျှောက်ထားမှုများကိုမူ
ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

ကျွန်ုပ်တို့နှင့်
ဆက်သွယ်ပါ။

The Adventist Development & Relief Agency Myanmar

Apartment 3-2, 4th Floor, Block A, E Condominium,
Zay North Street (Off U Wisara Road),
Dagon Township, Yangon MYANMAR 11191

Phone: +95 1 240 900
Email: admin@adramyanmar.org
Website: www.adramyanmar.org

ADRA Myanmar အနေဖြင့် လိမ်လည်ခြင်း၊ အကျင့်ပျက်ခြစားခြင်းနှင့်
ကလေးသူငယ်များကို ထိပါးနှောင့်ယှက်ခြင်း စသည့်ကိစ္စရပ်များနှင့်
ပတ်သက်၍ လုံးဝလက်ခံသည်မဟုတ်ပါ။ အဆိုပါကိစ္စရပ်များနှင့်
ပတ်သက်၍လည်း www.adramyanmar.org/report တွင် ပေးပို့တင်ပြနိုင်
ပါသည်။



COUNTRY DIRECTOR

အား
ကြိုဆိုပွဲ





HSU MYAT NOE OO
Audit Assistant
BRIGHT/Administration



MAI THOUNG SHWE
Project Assistant
BRIGHT PROJECT



MYAT HTUT
Driver
CASE2Learn PROJECT

၂၀၂၂ ခုနှစ် ပြက္ခဒိန်

JUNE 2022

SUN တနင်္ဂနွေ	MON တနင်္လာ	TUE အင်္ဂါ	WED ဗုဒ္ဓဟူး	THU ကြာသပတေး	FRI သောကြာ	SAT စနေ
			1	2	3	4
5	6	7	8	9	10	11
12	13	14	15	16	17	18
19	20	21	22	23	24	25
26	27	28	29	30		

လာမည့်ပွဲ
အခမ်းအနားများ

Timesheets များသည်
လစဉ် ၂၅ ရက်နေ့
တွင် တင်သွင်းရမည်
ဖြစ်သည်။



ADRA